

象丝绸一样柔软。

နုအူ နဝါ <nu' u> (古)年轻

နု ကါ <nu> ①患麻风病： ~ ခြောက် 干麻风病 / ~ ဝို 湿麻风病 / ~ ရာဝံ (成)祸不单行 ②树叶卷缩： ဘာကြောင့်စပယ်ပင်အရွက်တွေ ~ ကုန်ရတာလဲ။ 为什么茉莉花叶子全卷起来了？

နုထွတ် ကါ <nu htut> (麻风病患者)皮肤结节

နုနာ နါ <nu na> 麻风病，也称ကုဋ္ဌ 或အနာကြီး

နုဝဲ ကါ <nu we> = နု

နုး ကါ <nu> ①熟透，软，煮烂： အမဲသားကို ~ အောင်ချက်ပါ။ 把牛肉焖得烂些。 / စက္ကူကိုရေထဲစိမ်ထားလို့ ~ နေသည်။ 纸放在水里泡烂了。 ②(喻)机灵： သည်လိုကိစ္စမျိုးမှာတော့သူကအတော် ~ ပါသည်။ 在这种事上他倒是很机灵的。

နုညံ နဝါ <nu: nyan> 文雅，柔和，嫩，细腻： ~ နွေးထွေးသောနေခြည် 柔和温暖的阳光 / ~ သောအသားအရေ 细腻的皮肤 / ~ သိမ်မွေ့သောစိတ်နေသဘောထား 温柔的心肠

နုညက် နဝါ <nu: nyet> = နုညံ

နုညွတ် နဝါ <nu: nyut> 性情温柔

နုးနပ် ကါ <nu: nat> ①烂熟， 烂： ~ ပြီ။ 菜熟了。 ②乖巧，老练，干练： အပြောအဆို ~ သည်။ 说话老练。 / ဒီလူကမနူးမနပ်နဲ့သူ့ကိုမခိုင်းနင့်။ 这人不老练，别叫他干。

နေ I နါ <nei'> ①白天： ~ ကလေးထိန်းကျောင်း၊ ~ ကလေးထိန်းဂွာနု 日托托儿所 / ~ ပွဲ (演出的) 日场 / ~ ရက်日子 / ~ ဝက် 半天 / ~ ဦးစာ 早点 ②天，日： အင်္ဂါ ~ 星期二 II ဝါ <nei'> 天，日： တ ~ တည 一天一夜

နေကောက် နါ <nei' gaut> ①付给临时工的工资 ②借债后每天要还的本息

နေကောင်းရက်မြတ် နါ <nei' gaun: yet myat> = နေကောင်းရက်သာ

နေကောင်းရက်သာ နါ <nei' gaun: yet tha> 吉祥的日子，黄道吉日

နေကျောင်းသား နါ <nei' kyaun: dha> 走读生

နေကြီးရက်ကြီး နါ <nei' gyi: yet gyi> 节日

နေကြောင်တောင် နါ <nei' kyaun taun> = နေခင်းကြောင်တောင်

နေခင်း နါ <nei' gin> 中午十二点至三点左右的时间： ~ စာ 午饭

နေခင်းကြောင်တောင် နါ <nei' gin: kyaun taun> ①大白天，光天化日 ②中午

နေခင်းနေလယ် နါ <nei' gin: nei' le> 中午

နေချင်း ကဝါ <nei' gyin> 当天： ကားစီးသွားလျှင် ~ ရောက်နိုင်ပါသည်။ 坐汽车去当天就可以到达。 / ~ ပြီးအောင် လုပ်ဆောင်ကြရမည်။ 必须当天完成。

နေချင်းညချင်း ကဝါ <nei' gyin: nya' gyin> 一朝一夕，朝夕之间： ~ ပင်ခေတ်မှိုတိုးတက်လာနိုင်မည်မဟုတ်။ 不可能在朝夕之间就实现现代化。

နေချင်းပေါက် ကါ <nei' gyin: pau> 当天到达： သိပ်မဝေးဘူး၊ ~ နိုင်သည်။ 不太远，当天就能到达。

နေချင်းပြီး ကဝါ <nei' gyin: bi> 当天完成： ဝက်တီးကို ~ ပြင်ပေးပါသည်။ 当天就把自行车修完。

နေချင်းပြန် ကဝါ <nei' gyin: byan> 当天回来： နီးနီးကလေးပါ၊ ~ ရောက်နိုင်ပါတယ်။ 很近，当天能返回来。

နေစာ နါ <nei' za> = နေ့ဆွမ်း

နေစား နါ <nei' za> ①日薪制 ②临时工，短工： ~ ငှားသည်။ 雇临时工。 / ~ လုပ်သည်။ 当临时工。 / ~ လုပ်သား 临时工

နေစားလပေး နါ <nei' za: la' bei> 日薪月付制

နေစားလိုက် ကါ <nei' za: lait> 做短工，当临时工

နေစေ့လစေ့ ကါ <nei' zei' la' zei' / nei' zi' la' zi'> (妊娠) 足月

နေ့စဉ် နါ <nei' zin> 每天，日常： ~ လုပ်ငန်း 日常工作 / ~ နှင့်အမျှ 日益 / ~ သတင်းစာ 日报

နေ့စဉ်မှတ်စု နါ <nei' zin hmat su> = နေ့စဉ်မှတ်တမ်း

နေ့စဉ်မှတ်တမ်း နါ <nei' zin hmat tan> 日记，日志

နေ့စဉ်ရက်ဆက် ကဝါ <nei' zin yet hset> 日以继夜，日夜不停

နေ့စဉ်သုံး ကါ <nei' zin thon> 日用，常用： ~ ဖုစည်း 日用品 / ~ ဝေါဟာရ 常用词汇

နေ့စွဲ နါ <nei' zwe> 日期： ~ မပါသောစာတစောင် 一封没有写日期的信

နေ့စွဲရက်ချုပ် နါ <nei' zwe: yet khyout> = ရက်ချုပ်

နေ့ဆက်ရက်ဆက် ကဝါ <nei' zet yet hset> = နေ့စဉ်ရက်ဆက်

နေ့ဆွမ်း နါ <nei' zun> 午前吃的斋食

နေ့ညညီ နါ <nei' nya' nyi> 昼夜长短相同之日，即春分或秋分，也写做： နေ့ညညီချိန်၊ နေ့ညညီမှတ်၊ နေ့ညညီခါ၊ နေ့ညညီရာ နေ့ညမပြတ် ကဝါ <nei' nya' m-pyat> 日夜不停地

နေ့တူဝေ ကဝါ <nei' t-du wa> 经常，天天： ဝမ်းရေးအတွက် ~ လုံးပမ်းနေရသည်။ 天天要为吃饭问题奔波。 / တံတား၏ပတ်ပတ်လည်တွင် ~ စောင့်ရှောက်ကြသောတပ်သားများ 每天守卫在大桥周围的士兵们

နေ့တာ နါ <nei' da> 昼长： ~ ထိုလာပြီ။ 白天短了。

နေ့တုန်းတုန်း နါ <nei' ton: don> 光天化日之下，大白天 နေ့တက် နါ <nei' dwet> 劳动一天所得： ~ ဘယ်လောက်ရသလဲ။ 干一天挣多少钱？ / ~ ရယင်ပြီးချေပေါ့။ 获得一天的报酬就行了。

နေ့တက်ကိုက် ကါ <nei' dwet kait> ①(当日)收入多： တနေ့ကိုနှစ်ဆယ်-အစိတ်လောက်တော့ ~ တာဘဲ။ 一天可收入廿